

Atrium Health

အာမခံအကာအကွယ်အတွက် အထောက်အကူနှင့်ငွေရေးကြေးရေး အထောက်အကူဆိုင်ရာ မူဝါဒ

(Atrium Health ဟုစုပေါင်း၍ခေါ်ဆိုသည့်) Atrium Health နှင့်၎င်း၏အသင်းအဖွဲ့များသည် လူနာအားလုံးအား ၎င်းတို့၏ ငွေပေးချေနိုင်စွမ်း မည်သို့ပင်ရှိစေကာမူ ၎င်းတို့၏ ကျန်းမာရေးနှင့်ကောင်းကျိုးချမ်းသာကိုစောင့်ရှောက်ရန် သံန္နိဋ္ဌာန်ချထားပါသည်။ Atrium Health သည် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးသည့် လူမှုအသိုက်အဝန်းရှိ အကျိုးဝင်သောလူနာများအား ဤမူဝါဒတွင် အကြမ်းဖျင်းဖော်ပြထားသည့်အတိုင်း အစီအစဉ်အမျိုးမျိုးထံမှ အာမခံအကာအကွယ်ရယူရန်နှင့် လိုအပ်သူများအား ငွေရေးကြေးရေးအကူအညီ ကမ်းလှမ်းရန် သံန္နိဋ္ဌာန်ချထားပါသည်။ ဤမူဝါဒသည် Atrium Health ၏ အာမခံအကာအကွယ်နှင့် ငွေရေးကြေးရေး အထောက်အကူ (CAFA) အစီအစဉ်နှင့်ပတ်သက်သော လုပ်ငန်းစဉ်၊ သတ်မှတ်ချက်များနှင့် အကျိုးဝင်မှုအတွက် သတ်မှတ်ချက်များကို ဖော်ပြထားပါသည်။ အာမခံအကာအကွယ်နှင့် ငွေရေးကြေးရေး အထောက်အကူ (CAFA) မူဝါဒသည် လူပုဂ္ဂိုလ်အားလုံး၏ ငွေပေးချေနိုင်စွမ်း မည်သို့ပင်ရှိစေကာမူ ၎င်းတို့၏ ကျန်းမာရေး ပိုမိုကောင်းမွန်ရေး၊ မျှော်လင့်ချက် တိုးမြှင့်ပေးခြင်းနှင့် ကုသမှုတိုးတက်စေခြင်းတို့ဖြစ်သည့် Atrium Health ၏ လုပ်ငန်းတာဝန်ကို ပံ့ပိုးပါသည်။ Atrium Health သည် အာမခံအကာအကွယ်နှင့် ငွေရေးကြေးရေး အထောက်အကူ မူဝါဒနှင့် လုပ်ငန်းစဉ်များမှတစ်ဆင့် ငွေရေးကြေးရေး အထောက်အကူ ပေးခြင်းအားဖြင့် ဂျော်ဂျီယာပြည်နယ် ဆင်းရဲနွမ်းပါးသူ စောင့်ရှောက်မှု အပ်နှံရန်ပုံငွေ (State of Georgia Indigent Care Trust Fund program - ICTF) တွင်လည်း ပါဝင်ပါသည်။

Atrium Health သည် အကျိုးဝင်သည့်ပုဂ္ဂိုလ်များအား အောက်ပါရည်ရွယ်ချက်ငါးခုဖြင့် အာမခံအကာအကွယ် အထောက်အကူနှင့် ငွေရေးကြေးရေး အထောက်အကူတို့ ပေးပါသည်-

- Atrium Health ၏ အဓိကတန်ဖိုးထားချက်ဖြစ်သည့် “စောင့်ရှောက်ခြင်း” ကို နှံ့နှံ့စွာပြုရန်။
- Atrium Health ၏ငွေကြေးအထောက်အကူအတွက်သတ်မှတ်ချက်နှင့် ပြည့်မီရန်ဆောင်ရွက်ခြင်းမပြုမီ လူနာသည် ကုန်ကျစရိတ်ပေးချေရန် သက်ဆိုင်သည့် အခြားအခွင့်အလမ်းများကို အသုံးပြုခဲ့ပြီးဖြစ်ကြောင်း သေချာစေရန်။
- လူနာ၏ငွေပေးချေနိုင်စွမ်းအပေါ်အခြေခံ၍ ငွေကြေးအထောက်အကူပေးရန်။
- Atrium Health သည် ငွေကြေးအထောက်အကူနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဖက်ဒရယ်အစိုးရနှင့်/သို့မဟုတ် ပြည်နယ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြောင်း သေချာစေရန်။
- လူနာအပေါ်ဝန်ထုပ်ဝန်ပိုး နည်းပါးစေပြီး စီမံခန့်ခွဲရန် ကုန်ကျစရိတ်ထိရောက်သည့် လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ရန်။

လူနာ၌ ငွေပေးချေနိုင်စွမ်း မည်သို့ပင်ရှိသည်ဖြစ်စေ Atrium Health သည် ဖက်ဒရယ် EMTALA စည်းမျဉ်းများနှင့်အညီ အရေးပေါ်စောင့်ရှောက်မှုအစဉ်အမြဲ ပေးပါမည်။

ဤမူဝါဒသည် Atrium Health ၏ဆေးရုံဆေးခန်းတစ်ခု သို့မဟုတ် Atrium Health Medical Group က ငွေတောင်းခံသည့် ဆေးဝါးကုသမှုများနှင့် သက်ဆိုင်ပါသည်။ ဤမူဝါဒတွင် ခြွင်းချက်အချို့ရှိပြီး ၎င်းတို့ကို ၏နောက်ဆက်တွဲ ‘က’ တွင် ဖော်ပြထားပါသည်။

အဓိပ္ပါယ်သတ်မှတ်ချက်များ

ဤမူဝါဒတွင် အသုံးပြုထားသည့်အခေါ်အဝေါ်များကို အောက်ပါအတိုင်းအနက်အဓိပ္ပာယ်ကောက်ရန်ဖြစ်သည်-

- ယေဘုယျအားဖြင့် တောင်းခံသည့် ပမာဏများ (AGB)- အရေးပေါ် သို့မဟုတ် ဆေးဝါးကုသမှုအတွက်လိုအပ်သည့် အခြားစောင့်ရှောက်မှုအတွက် အာမခံအကာအကွယ်ရှိသူများအား ယေဘုယျအားဖြင့်တောင်းခံသည့် ပမာဏများ။ ငွေရေးကြေးရေးအထောက်အကူအတွက် အကျိုးဝင်သူများအား အာမခံရှိသည့် လူနာများထံမှ ယေဘုယျအားဖြင့် တောင်းခံသည့်ပမာဏထက် မည်သည့်အခါမျှ ပိုမိုတောင်းပါ။ Atrium Health သည် AGB တွက်ချက်ရာတွင် Medicare အပြင် တိုက်ရိုက်သက်ဆိုင်မှု မရှိသည့် ပုဂ္ဂလိကအာမခံက ၁၂ လကာလတွင် ဆေးဝါးကုသမှု လိုအပ်သည့် ဆေးရုံဝန်ဆောင်မှုများအတွက် ခွင့်ပြုထားသော ငွေတောင်းခံမှုအားလုံးကို ပျမ်းမျှတွက်ခြင်းဖြင့် နောက်ပြန်ကြည့်သည့်နည်းကို အသုံးပြုပါသည်။ AGB တွက်ချက်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို Atrium Health ဝန်ဆောင်မှုယူသူများအတွက် ဌာနအား 704/512-7171 သို့မဟုတ် 1-844-440-6536 ၌ ဖုန်းဆက်၍ တောင်းဆိုနိုင်ပါသည်။ သို့မဟုတ် Atrium Health အင်တာနက်စာမျက်နှာရှိ Atrium Health ငွေတောင်းခံခြင်းနှင့်

ငွေကောက်ခံခြင်းဆိုင်ရာ မူဝါဒကို ရည်ညွှန်းနိုင်ပါသည်။ ရေးသားထားသည့် ၎င်းအချက်အလက်များကို အခမဲ့ ရရှိနိုင်ပါသည်။

- စိတ်ကြိုက်ရွေးချယ်ချက်- ညွှန်ကြားသည့်ဝန်ဆောင်မှုပေးသူ၏သဘောထားအရ မလိုအပ်သည့် သို့မဟုတ် အမြင်လှစေရန်သာ သို့မဟုတ် ဘေးကင်းစွာ ရွှေ့ဆိုင်းထားနိုင်သည့် ဝန်ဆောင်မှုများ။
- အကျုံးဝင်သည့် လူနာ- ဤမူဝါဒတွင်ပေးထားသည့် ငွေရေးကြေးရေးအထောက်အကူအကျိုးဝင်မှုအတွက် သတ်မှတ်ချက်များနှင့်ပြည့်မီသော လူနာ။
- အကျုံးဝင်သည့်ဝန်ဆောင်မှုများ- ဆေးဝါးကုသမှုအတွက်အရေးကြီးဖြစ်ပြီး/သို့မဟုတ် ဆေးဝါးကုသဖို့လိုအပ်ကာ စိတ်ကြိုက်မဟုတ်သည့် ဝန်ဆောင်မှုများဖြစ်ပြီး သေဆုံးခြင်း သို့မဟုတ် လူနာ၏ကျန်းမာရေးကို ထိခိုက်စေခြင်းများကာကွယ်ရန် လိုအပ်သည့်ဝန်ဆောင်မှုများ။
- အရေးပေါ်စောင့်ရှောက်မှု- ဝန်ဆောင်မှုပေးသူ၏သဘောထားအရ လူနာ၏ကျန်းမာရေးကို ကြီးလေးစွာထိခိုက်ခြင်း၊ ကိုယ်ခန္ဓာ လုပ်ဆောင်ချက် များအား ကြီးလေးစွာဟန့်တားခြင်း သို့မဟုတ် ကိုယ်အင်္ဂါများ သို့မဟုတ် ကိုယ်ခန္ဓာအစိတ်အပိုင်းများအား အလုပ်မလုပ်နိုင်အောင် ကြီးလေးစွာ ပျက်စီးစေခြင်းကိုကာကွယ်ရန် လိုအပ်သောချက်ချင်းစောင့်ရှောက်မှု။
- ဖက်ဒရယ် ဆင်းရဲနွမ်းပါးမှုလမ်းညွှန် (FPG)- ၄၂ U.S.C. §၉၉၂(၂) ၏အခွင့်အာဏာအရ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုများဌာန၏ ဖက်ဒရယ်စာရင်းတွင် ရံဖန်ရံခါ ချမှတ်ထားသော သက်ဆိုင်ရာ အိမ်ထောင်စု အနိမ့်ဆုံးဝင်ငွေများ။
- ငွေရေးကြေးရေးအထောက်အပံ့အမှတ် (FAS အမှတ်)- လူနာတစ်ဦး၏ ငွေရေးကြေးရေးတစ်စေ့တစ်စောင်းလေ့လာချက်ကို အတည်ပြုရန် မိမိမှ ကြိုတင်ဖန်တီးကာ၊ တသမတ်တည်းရှိပြီး အလိုအလျောက်ပြုလုပ်ထားသည့် နည်းလမ်းတစ်ရပ်ပေးရန် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် ရောင်းချသူ တစ်ဦး၏ အကူအညီဖြင့် ဖော်ဆောင်ထားသောအမှတ်တစ်ခု။
 - FAS အမှတ်သည် ခရဲဒစ်အမှတ် မဟုတ်ပေ။
 - FAS အမှတ်သည် လူနာတစ်ဦး ဆင်းရဲနွမ်းပါးခြင်း၌နေထိုင်ရန် အလားအလာကို ဆုံးဖြတ်ဖို့ အရင်းအမြစ် ၉၀၀၀ ကျော်နှင့် မှတ်တမ်း ၂ ဘီလျံကျော်ရှိသည့် ဒေတာဘေ့စ် အမျိုးမျိုးအပေါ် အားထားပါသည်။
 - FAS အမှတ်၏အစိတ်အပိုင်းတစ်ရပ်မှာ FPG နှင့် ချိန်ညှိထားသည့် အိမ်ထောင်စုဝင်ငွေ အညွှန်းကိန်းဖြစ်သည်။
 - အခြားအစိတ်အပိုင်းများတွင် လူဦးရေစာရင်းဒေတာ၊ စားသုံးသူအရောင်းအဝယ်သမိုင်း၊ အဖိုးတန်ပစ္စည်းပိုင်ဆိုင်မှု ဖိုင်တွဲများနှင့် ရေဖိုးမီးဖိုင်တွဲများကို ပြန်လည်စစ်ဆေးချက်တို့အပြင် အခြားအရာများပါဝင်ပါသည်။
- ယေဘုယျအားဖြင့် လက်ခံထားသည့် ဆေးဝါးကုသမှုအလေ့အထ စံချိန်စံနှုန်းများ-
 - အရည်အချင်းတူသူချင်း ပြန်လည်စစ်ဆေးထားကာ ပုံနှိပ်ထုတ်ဝေထားသော ယုံကြည်စိတ်ချရသည့် သိပ္ပံပညာဆိုင်ရာ အထောက်အထား၊ သက်ဆိုင်ရာ ဆေးဝါးကုသမှု လူမှုအသိုက်အဝန်းမှ ယေဘုယျအားဖြင့် အသိအမှတ်ပြုထားသော ဆေးဝါးကုသမှုဆိုင်ရာ စာပေတို့အပေါ်အခြေခံထားသည့် စံချိန်စံနှုန်းများ။
 - အထူးပြုဆေးဝါးကုသသည့်ဆရာဝန်များ အဖွဲ့အစည်း (Physician Specialty Society) ၏ အကြံပြုချက်များ။
 - သက်ဆိုင်ရာ ဆေးဝါးကုသမှုနယ်ပယ်တွင် လက်တွေ့ကုသနေသည့် ဆရာဝန်များ၏ အမြင်များ။
 - အခြားသက်ဆိုင်ရာအကြောင်းများ။
- အိမ်ထောင်စု- လူနာအပြင် လူနာက အခွန်တင်သွင်းခြင်း ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ (ဇနီးခင်ပွန်း၊ သားသမီးများ၊ သို့မဟုတ် အခြားမိခိုသူများ ကဲ့သို့) ဖက်ဒရယ်အစိုးရ ဝင်ငွေခွန်ပြန်ပေးခြင်းတွင် ထည့်သွင်းနိုင်သည့် မည်သူမဆို။
- အိမ်ထောင်စု၏ဝင်ငွေ- ဝင်ငွေသည် မှတ်တမ်းတင်ထားရန်လိုအပ်ပြီး အောက်ပါတို့တွင် ပါဝင်နိုင်သော အိမ်ထောင်စုမှ ရရှိသည့် ပိုက်ဆံများ ဖြစ်သည်-
 - အိမ်ထောင်စု၏အလုပ်မှရရှိသည့် အခွန်မနုတ်မီ နှစ်စဉ်ဝင်ငွေများ။
 - အလုပ်လက်မဲ့ နှစ်နာကြေး။
 - အလုပ်သမားနှစ်နာကြေး။
 - ဆိုရှယ်စကျပျူရီတီနှင့် ဖြည့်ဆည်းပေးသည့် ဖူလုံရေးဝင်ငွေ။
 - စစ်ပြန်အတွက် ပေးချေငွေများ။
 - ပင်စင် သို့မဟုတ် အငြိမ်းစားဝင်ငွေ။
 - မည်သည့်နေရာမှရသည်ဖြစ်စေ ဥပမာ အိမ်ငှားခများ၊ ကလေးစရိတ်နှင့် အခြားဝင်ငွေအသေးအဖွဲ့များအပါအဝင် သက်ဆိုင်သည့် အခြားဝင်ငွေ
- အာမခံရှိသူ- အာမခံရှိပြီး တိုက်ရိုက်သက်ဆိုင်မှုမရှိသည့်အာမခံထံမှ အကာအကွယ်ရှိသည့် လူနာများ။
- ဆေးကုသမှုအဖွဲ့- Atrium Health မှ အလုပ်ခန့်အပ်ထားသည့် ဝန်ဆောင်မှုပေးသူများမှပေးသည့် ကျွမ်းကျင်ပညာရှင်ဆိုင်ရာ ဆေးကုသမှုဝန်ဆောင်မှုများ။
- ဆေးကုသမှုအတွက် လိုအပ်သည်- ဆေးကုသမှုအတွက်နှိုင်းဆချင်ချိန်ဆုံးဖြတ်ပြီး ယေဘုယျအားဖြင့်လက်ခံထားသည့်၊ ဆေးကုသမှုကျင့်ထုံး စံနှုန်းများနှင့်/ သို့မဟုတ် ဆေးကုသမှုအတွက် အမျိုးအစား၊ အကြိမ်ရေ၊ အတိုင်းအတာ၊ နေရာနှင့် ကြာမြင့်ချိန်တို့အရ သင့်တော်ကာ လူနာ၏ ဖျားနာမှု။

ထိခိုက်ဒဏ်ရာ သို့မဟုတ် ရောဂါအတွက်၊ ဆရာဝန်တစ်ဦးမှ လူနာတစ်ဦးအား ဖျားနာမှု၊ ထိခိုက်ဒဏ်ရာရမှု၊ ရောဂါတစ်ခု သို့မဟုတ် ၎င်း၏လက္ခဏာများကို အကဲဖြတ်ရန်၊ ရောဂါရှာဖွေရန် သို့မဟုတ် ကုသရန် ရည်ရွယ်ချက်ဖြင့် ပေးသည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ။

- **အခြားအကာအကွယ်အတွက် ရွေးချယ်စရာများ-** အာမခံအကာအကွယ် အထောက်အကူနှင့် ငွေရေးကြေးရေး အထောက်အကူအတွက် ပြန်လည်စစ်ဆေးနေသော စာရင်း(များ) အတွက် တိုက်ရိုက်သက်ဆိုင်မှုမရှိသူထံမှ ငွေပေးချေမှုရရှိမည့် ရွေးချယ်စရာများ၊ ၎င်းတို့တွင် အောက်ပါတို့အပြင် အခြားအရာများလည်း ပါဝင်ပါသည်- အလုပ်သမားများ၏ နှစ်နာကြေး၊ Medicare နှင့် Medicaid၊ ပြည်နယ်/ဖက်ဒရယ် အဖွဲ့အစည်းအစီအစဉ်များ၊ ဒုက္ခခံရသူ အထောက်အကူ အစရှိသည်များကဲ့သို့ အစိုးရအစီအစဉ်များ၊ သို့မဟုတ် ယာဉ်တိုက်မှု သို့မဟုတ် အခြား မတော်တဆ အမှုများကြောင့် အခြားသူတစ်ဦး၌တာဝန်ရှိမှု။
- **ရိုးရှင်းသောဘာသာစကားဖြင့် အကျဉ်းချုပ် (PLS):** အကျိုးဝင်မှုအတွက် သတ်မှတ်ချက်များနှင့် ငွေရေးကြေးရေး အထောက်အကူ လျှောက်ထားပုံတို့ကို နားလည်ရန် ရိုးရှင်းအောင်ပြုလုပ်ထားသည့် ဤမူဝါဒ၏ အကျဉ်းချုပ်။
- **တိုက်ရိုက်သက်ဆိုင်သူမဟုတ်သည့် အာမခံပေးသူများ-** အာမခံကုမ္ပဏီများ၊ အလုပ်သမားများ၏ နှစ်နာကြေး၊ Medicare နှင့် Medicaid ကဲ့သို့ အစိုးရ၏ အစီအစဉ်များ၊ ပြည်နယ်/ဖက်ဒရယ် အဖွဲ့အစည်း အစီအစဉ်များ၊ ဒုက္ခခံရသူ အထောက်အကူ၊ သို့မဟုတ် ယာဉ်တိုက်မှု သို့မဟုတ် အခြား မတော်တဆအမှုများကြောင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသူတစ်ဦး၏ တာဝန်ရှိမှုအပါအဝင် လူနာတစ်ဦး၏ ကိုယ်စားငွေပေးချေမည် ဖြစ်ကြောင်း အာမခံသူ မည်သူမဆို။ MediShare သာမက ၎င်းကဲ့သို့ ကျန်းမာရေးကုန်ကျစရိတ် မျှဝေကျခံသည့် အစီအစဉ်များကို တိုက်ရိုက်သက်ဆိုင်သူ မဟုတ်သည့် အာမခံဟု မယူဆပါ။
- **အာမခံမရှိသူ-** Atrium Health မှပေးသည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများအတွက် ငွေပေးချေရန်၊ တိုက်ရိုက်သက်ဆိုင်သူ မဟုတ်သည့် အာမခံထံမှ အကာအကွယ် တစ်စိတ်ဒေသ သို့မဟုတ် တစ်ခုလုံး မရှိသည့်လူနာဖြစ်ပြီး ပြည်သူ သို့မဟုတ် ပုဂ္ဂလိက ကျန်းမာရေး အာမခံ၏ အကျိုးခံစားခွင့်မရှိသူ၊ သို့မဟုတ် (ပုဂ္ဂလိက အာမခံ၊ Medicare၊ Medicaid သို့မဟုတ် ရာဇဝတ်မှု ကျူးလွန်ခံရသူများအတွက် အထောက်အကူ အပြင်အခြားအရာများ ပါဝင်သည့်) အခြားကျန်းမာရေးအာမခံ အကျိုးခံစားခွင့်မရှိသူနှင့် လူနာထံမှနှင့် အခြားအရင်းအမြစ်များမှ စာရွက်စာတမ်းများနှင့် အချက်အလက်များကို အခြေခံ၍ Atrium Health က သတ်မှတ်သည့်အတိုင်း အလုပ်သမားနှစ်နာကြေး၊ မော်တော်ကား အာမခံ၊ တာဝန်ရှိမှု သို့မဟုတ် အခြား တိုက်ရိုက်သက်ဆိုင်မှု မရှိသည့်အာမခံတို့မှ နှစ်နာကြေးမပေးနိုင်သည့် လူနာ။

အာမခံမရှိသည့်လူနာများ-

Atrium Health အာမခံမရှိသူများအတွက်လျှော့စျေးပေးပြီးနောက် လူနာ၏ပေးချေရန်လက်ကျန်ငွေအပေါ် အခြေခံ၍ အာမခံမရှိသည့် လူနာများကို လုပ်ငန်းစဉ်နှစ်ခုဖြင့် အထောက်အကူပေးရန် ပြန်လည်စစ်ဆေးပါမည်။ အာမခံအကာအကွယ် အထောက်အကူနှင့် ငွေရေးကြေးရေး အထောက်အကူ (CAFA) လုပ်ငန်းစဉ်- \$၁၀၀၀၀ နှင့်ညီမျှသော သို့မဟုတ် ၎င်းထက်ပိုသော ပေးချေရန်လက်ကျန်ငွေများနှင့် ငွေရေးကြေးရေး အထောက်အကူ (FAS) လုပ်ငန်းစဉ်- \$၁၀၀၀၀ ထက်နည်းသော ပေးရန်လက်ကျန်ငွေများ။

CAFA လုပ်ငန်းစဉ်- \$၁၀၀၀၀ နှင့်ညီမျှသော သို့မဟုတ် ၎င်းထက်ပိုသော ပေးရန်လက်ကျန်ငွေများ

- Atrium Health အာမခံမရှိသူများအတွက် လျှော့စျေးပေးပြီးနောက် ပေးချေရန်လက်ကျန်ငွေ \$၁၀၀၀၀ နှင့်ညီမျှသော သို့မဟုတ် ၎င်းထက်ပိုများသော အာမခံမရှိသည့် လူနာများအား (Medicaid ကဲ့သို့) အခြား အာမခံအကာအကွယ် အခွင့်အလမ်းများနှင့် ငွေရေးကြေးရေး အထောက်အကူအတွက် Atrium Health အာမခံအကာအကွယ် အထောက်အကူ ဝန်ဆောင်မှုများအဖွဲ့က တွေ့ဆုံမေးမြန်းပါမည်။
- အကာအကွယ်အတွက် အခြားရွေးချယ်စရာများနှင့် ဤလူနာ အကျိုးဝင်မဝင်ကိုဆုံးဖြတ်ရန် လိုအပ်သည့်အချက်အလက်များအပြင် ငွေရေးကြေးရေး အထောက်အကူအတွက် အချက်အလက်များကိုပါ ထိုတွေ့ဆုံမေးမြန်းခြင်းမှ ကောက်ခံပါသည်။
- အကာအကွယ်အတွက် အခြားအခွင့်အလမ်းအလားအလာများ ရှိကြောင်း CAFA လုပ်ငန်းစဉ်မှညွှန်ပြပါက၊ Atrium Health ငွေရေးကြေးရေး အထောက်အကူအတွက် ဤလူနာကိုမစဉ်းစားမီ၊ လူနာသည် Atrium Health ၏ အကူအညီဖြင့် ၎င်းအခွင့်အလမ်းများကိုရယူရန်လိုအပ်သည်။
- **အကာအကွယ်အတွက်အခြားရွေးချယ်စရာများရယူသည့်အခါ လူနာကအပြည့်အဝပူးပေါင်းလုပ်ဆောင်သော်လည်း** ထိုအကာအကွယ်ရရန် မဖြစ်နိုင်သည့် သို့မဟုတ် သင့်တော်စွာငြင်းပယ်ခံရသည်ဆိုသည့်အခါ Atrium Health မှ လူနာ၏ငွေရေးကြေးရေးအထောက်အကူအကျိုးဝင်မှုကို ဆုံးဖြတ်ပါမည်။
- **အာမခံအကာအကွယ်အထောက်အကူအတွက် လုပ်ငန်းစဉ်တွင် အပြည့်အဝပူးပေါင်းလုပ်ဆောင်ရန် ပျက်ကွက်သော အာမခံမရှိသည့် လူနာများအား** ငွေရေးကြေးရေးအထောက်အကူအတွက် အကျိုးမဝင်ဟု ယူဆပါမည်။

- Atrium Health အာမခံအကာအကွယ် အထောက်အကူဝန်ဆောင်မှုများအဖွဲ့သည် ပေးချေရန်လက်ကျန်ငွေ \$၁၀၀၀၀ ထက်ပိုများသော အာမခံမရှိသည့် လူနာအားလုံးအား CAFA အတွက် ဆက်သွယ်ပြီး တွေ့ဆုံမေးမြန်းရန် ကြိုးစားပါသည်။ အာမခံမရှိသည့် လူနာကို ဆက်သွယ်ခြင်း မရှိပါက ထိုလူနာသည် တွေ့ဆုံမေးမြန်းမှု စတင်ရန်အတွက် CAFA လျှောက်လွှာ ဖြည့်နိုင်ပါသည်။

CAFA အကျိုးဝင်မှုအတွက် သတ်မှတ်ချက်များ

- မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ ဂျော်ဂျီယာ သို့မဟုတ် အာလဘားမား၌ နေထိုင်သော အာမခံမရှိသည့် လူနာများ
- Atrium Health ဆေးရုံဆေးခန်းတစ်ခု၌ သို့မဟုတ် Atrium Health ဝန်ဆောင်မှုပေးသူတစ်ဦးထံမှ စိတ်ကြိုက်မဟုတ်၊ ဆေးဝါးကုသမှုအတွက် လိုအပ်သော ဝန်ဆောင်မှုများရရှိနေပြီး Atrium Health အာမခံမရှိသူအတွက် လျှော့စျေးပေးပြီးနောက် \$၁၀၀၀၀ နှင့် ညီမျှသော သို့မဟုတ် ၎င်းထက်ပိုသော ပေးချေရန်လက်ကျန်ငွေရှိသည့် လူနာများ။
- အခြားအာမခံအကာအကွယ် ရွေးချယ်စရာများ ဆုံးဖြတ်ချက်အတွက် အပြည့်အဝ ပူးပေါင်းလုပ်ဆောင်သော အာမခံမရှိသည့် လူနာများ။
- CAFA မှပြန်လည်စစ်ဆေးနေသည့်စာရင်း(များ)အတွက် အခြားအကာအကွယ်များရရှိရန်အကျိုးမဝင်သော အာမခံမရှိသည့်လူနာများ။
- ဖက်ဒရယ် ဆင်းရဲနွမ်းပါးမှု လမ်းညွှန်များ (FPG) ၏ ၀% နှင့် ၄၀၀% အကြား အိမ်ထောင်စုဝင်ငွေရှိပြီး အထက်ပါ သတ်မှတ်ချက်အားလုံးနှင့် ပြည့်မီသည့် အာမခံမရှိသော လူနာများ။

CAFA အကျိုးမဝင်သော ဝန်ဆောင်မှုများ

- စိတ်ကြိုက်နှင့်/သို့မဟုတ် အလှပြုပြင်ရေး ဝန်ဆောင်မှုများ
- ဆေးဝါးကုသမှုအတွက် မလိုအပ်သော ဝန်ဆောင်မှုများ
- Atrium Health မဟုတ်သည့် သီးခြားဝန်ဆောင်မှုပေးသူများမှ ပေးသည့် ဝန်ဆောင်မှုများ။
- Atrium Health Medical Group မှ ဖယ်ထုတ်ထားသည့် ဝန်ဆောင်မှုများ။ *ဖယ်ထုတ်ထားသည့်အရာများကို နောက်ဆက်တွဲ 'က' တွင် ကြည့်ပါ။*

CAFA အကျိုးဝင်မှု ဆုံးဖြတ်ချက်

- လူနာများသည် CAFA အတွက် Atrium Health အာမခံအကာအကွယ်အထောက်အကူဝန်ဆောင်မှုများအဖွဲ့နှင့် တွေ့ဆုံမေးမြန်းမှုပြီးအောင် လုပ်ရပါမည်။
- အိမ်ထောင်စုဝင်ငွေကို ဆုံးဖြတ်ချက်ချသည့်အချိန်၌သက်ရောက်နေသည့် ဖက်ဒရယ် နွမ်းပါးမှုလမ်းညွှန်များ (FPG) နှင့် နှိုင်းယှဉ်ခြင်းဖြင့် ငွေရေးကြေးရေး လိုအပ်ချက်ကို ဆုံးဖြတ်ပါမည်။
- အထက်ပါသတ်မှတ်ချက်အားလုံးနှင့်ပြည့်မီပြီး ဖက်ဒရယ်နွမ်းပါးမှုလမ်းညွှန်များ (FPG) ၏ ၀% နှင့် ၃၀၀% အကြား အိမ်ထောင်စုဝင်ငွေရှိ၍ အာမခံမရှိသော လူနာများသည် ငွေရေးကြေးရေးအထောက်အကူ ၁၀၀% ရရန် အကျိုးဝင်ပါသည်။
- အထက်ပါသတ်မှတ်ချက်အားလုံးနှင့်ပြည့်မီပြီး ဖက်ဒရယ်နွမ်းပါးမှုလမ်းညွှန်များ (FPG) ၏ ၃၀၀% နှင့် ၄၀၀% အကြား အိမ်ထောင်စုဝင်ငွေရှိ၍ အာမခံမရှိသည့်လူနာများသည် စုစုပေါင်း ကုန်ကျစရိတ်အတွက်တောင်းခံမှုများမှ ငွေရေးကြေးရေးအထောက်အကူ ၇၅% လျှော့စျေး ရရန် အကျိုးဝင်ပါသည်။
- အထောက်အကူ တစ်စိတ်တစ်ပိုင်းရရှိရန် အကျိုးဝင်သည့် လူနာများအား အာမခံမရှိသည့်လူနာများကို ယေဘုယျအားဖြင့် တောင်းခံသည့် ပမာဏ (AGB) ထက် ပို၍မတောင်းသည့်အပြင်၊ ၎င်းတို့သည် ငွေရေးကြေးရေးအထောက်အကူရပြီးနောက် တင်ကျန်နေသည့်အကြွေးများအတွက် ရေရှည်အတိုးမဲ့ ငွေပေးချေမှုအစီအစဉ်များရရှိရန် အကျိုးဝင်ပါသည်။
- လုပ်ငန်းစဉ်ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် လူနာများထံသို့ ငွေရေးကြေးရေးအထောက်အကူ ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်း ဖော်ပြထားသည့်စာ ပို့ပေးပါမည်။ ငြင်းပယ်စာများတွင် အကျိုးမဝင်ရခြင်းအကြောင်းရင်း ပါဝင်ပါမည်။
- လူနာများသည် ငွေရေးကြေးရေးအထောက်အကူ ရက်ပေါင်း ၁၈၀ ရရှိပါမည်။
- အကျိုးဝင်သည့် ရက်ပေါင်း ၁၈၀ အတောအတွင်း အာမခံမရှိသူအတွက် Atrium Health ၏ လျှော့စျေးပေးပြီးနောက် ပေးချေရန်လက်ကျန်ငွေ \$၁၀၀၀၀ ရှိပြီး ကုန်ကျငွေတောင်းခံနိုင်သည့် ဆေးကုသဖို့လိုအပ်သော ဝန်ဆောင်မှုတစ်ခုစီအတွက် ငွေရေးကြေးရေးအထောက်အကူ မပေးမီ အကာအကွယ်အတွက် အခြားအလားအလာများကို ပြန်လည် အကဲဖြတ်ပါမည်။

အကျိုးမဝင်ဟု တွေ့ရှိသည့်လူနာများသည် Atrium Health ဝန်ဆောင်မှုလူသူများအတွက် ဌာနကို 704/512-7171 သို့မဟုတ် 1-844-440-6536 တွင် ဆက်သွယ်ပြီး အယူခံဝင်နိုင်ပါသည်။

FAS လုပ်ငန်းစဉ်- \$၁၀၀၀၀ အောက်ရှိသည့် ပေးချေရန်ငွေလက်ကျန်များ -

- ပေးချေရန်လက်ကျန်ငွေ \$၁၀၀၀၀ အောက်ရှိသော အာမခံမရှိသည့် လူနာအားလုံးကို ငွေရေးကြေးရေး အထောက်အကူအမှတ် (FAS) အပေါ်အခြေခံပြီး ငွေရေးကြေးရေး အထောက်အကူအတွက် အလိုအလျောက် အကဲဖြတ်ပါမည်။ **လူနာက အထောက်အကူအတွက် လျှောက်လွှာဖြည့်ရန် မလိုပါ။**
- Atrium Health မှ ရွေးချယ်သည့် အတွေ့အကြုံရှိသည့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော ကျွမ်းကျင်သူများထံမှ သီးသန့်အမှတ်ပေးစနစ်ကို အခြေခံပြီး FAS ကို သတ်မှတ်ပါမည်။
- ထိုစနစ်များကို တသမတ်တည်းအသုံးပြုကြောင်း သေချာစေရန် Atrium Health က ရံဖန်ရံခါ စမ်းသပ်မည်ဖြစ်ပြီး FAS အနိမ့်ဆုံးအမှတ်များကို လိုအပ်သလို ချိန်ညှိပါမည်။

FAS အကျုံးဝင်မှုသတ်မှတ်ချက်များ

- မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနား သို့မဟုတ် ဂျော်ဂျီယာပြည်နယ်တို့ရှိ အာမခံမရှိသည့်လူနာများ**
- စိတ်ကြိုက်မဟုတ်ဘဲ ဆေးဝါးကုသမှုအတွက် လိုအပ်သော ဝန်ဆောင်မှုများကို ရရှိနေပြီး Atrium Health မှ အာမခံမရှိသူများအတွက် လျှော့စျေးပေးပြီးနောက် ပေးချေရန်လက်ကျန်ငွေ \$၁၀၀၀၀ အောက် ကျန်ရှိနေသည့် လူနာများ။
- အိမ်ထောင်စုဝင်ငွေသည် ဖက်ဒရယ် ဆင်းရဲနွမ်းပါးမှု လမ်းညွှန်ချက်များ (FPG) ၏ ၀% နှင့် ၃၀၀% အကြားရှိသော အာမခံမရှိသည့် လူနာများ။
- ရွေးချယ်စရာအခြားအကာအကွယ်များအပေါ် ဆုံးဖြတ်ချက်အတွက် အပြည့်အဝပူးပေါင်းလုပ်ကိုင်သည့် အာမခံမရှိသည့် လူနာများ။
- CAFA ပြန်လည်စစ်ဆေးနေသည့် စာရင်း(များ)အတွက် အခြားရွေးချယ်စရာအကာအကွယ်များ အကျုံးမဝင်သော အာမခံမရှိသည့် လူနာများ။

FAS အကျုံးမဝင်သည့် ဝန်ဆောင်မှုများ

- စိတ်ကြိုက်နှင့် အလှပြုပြင်ရေး ဝန်ဆောင်မှုများ။
- ဆေးကုသရန်အတွက် မလိုအပ်သည့် ဝန်ဆောင်မှုများ။
- Atrium Health မဟုတ်သော သီးခြားဝန်ဆောင်မှုပေးသူများကပေးသည့် ဝန်ဆောင်မှုများ
- Atrium Health Medical Group က ဖယ်ထုတ်ထားသည့် ဝန်ဆောင်မှုများ။ *ဖယ်ထုတ်ထားသည့်အရာများကို နောက်ဆက်တွဲ 'က' တွင် ကြည့်ပါ။*

FAS အကျုံးဝင်မှု ဆုံးဖြတ်ချက်

- FAS လုပ်ငန်းစဉ်မှတစ်ဆင့် ငွေရေးကြေးရေးအထောက်အကူအတွက် အကျုံးဝင်မှုသည် စာရင်းအပေါ်တွင် အခြေခံပါသည်။
- Atrium Health အာမခံမရှိသူများအတွက် လျှော့စျေးပေးပြီးနောက် \$၁၀၀၀၀ အောက်ရှိသည့် အာမခံမရှိသော စာရင်းတစ်ခုစီအတွက် FAS အမှတ်ကို တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော ဝန်ဆောင်မှုရောင်းချသူထံမှ ယခင်က ရယူထားပါသည်။
- FAS အမှတ်ပေါ်အခြေခံ၍ အကျုံးဝင်သော လူနာများသည် ငွေကြေးအထောက်အကူ ၁၀၀% ရရှိပါမည်။
- ဆေးရုံဝန်ဆောင်မှုများအတွက် FAS နည်းစဉ်ဖြင့် ငွေကြေးအထောက်အကူရရှိ အကျုံးမဝင်သောလူနာများသည် ငြင်းပယ်စာတစ်စောင်ရရှိပြီး ထိုစာတွင် အပြည့်အဝပြန်လည်စစ်ဆေးပေးပုံအကြောင်း အချက်အလက်များ ပါရှိပါမည်။
- **FAS နည်းစဉ်မှတစ်ဆင့် ငွေကြေးအထောက်အကူ အကျုံးမဝင်ကြောင်း တွေ့ရှိသည့် အာမခံမရှိသော လူနာများသည် CAFA လျှောက်လွှာ ဖြည့်ပြီး မိမိတို့၏ စာရင်းကို ပြန်လည်စစ်ဆေးပေးရန် အာမခံအကာအကွယ် အထောက်အကူ ဝန်ဆောင်မှုများအဖွဲ့အား တောင်းဆိုပြီး အထောက်အကူ ၁၀၀% သို့မဟုတ် တစ်စိတ်တစ်ပိုင်းအတွက် ပြန်လည်စဉ်းစားပေးရန် ဆုံးဖြတ်ချက်အပေါ် အယူခံဝင်နိုင်ပါသည်။**

အာမခံရှိသည့် လူနာများ

အာမခံရှိသည့်လူနာမှ ငွေတောင်းခံလွှာရသည်နှင့်တစ်ပြိုင်နက် ထိုလူနာအတွက် ငွေကြေးအထောက်အကူရရှိနိုင်ပြီး ယင်းကို လျှောက်လွှာဖြင့်သာ ရရှိနိုင်ပါသည်။ လူနာများသည် လျှောက်ထားရန်အတွက် CAFA နည်းစဉ်နှင့် လျှောက်လွှာတို့ကို အသုံးပြုရပါမည်။ အာမခံရှိသည့်လူနာများ လျှောက်ထားရန် အတွက် အနည်းဆုံး ဒေါ်လာပမာဏ သတ်မှတ်ထားခြင်းမရှိပါ။

- CAFA နည်းစဉ်က အဓိကမဟုတ်သော အာမခံအကာအကွယ်အတွက် အခြားအကာအကွယ်အခွင့်အလမ်းများရရှိရန် အလားအလာ မြင့်မားကြောင်း ပြပါက၊ Atrium Health ငွေကြေးအထောက်အကူအတွက် မစဉ်းစားမီ ထိုလူနာမှ Atrium Health ၏အကူအညီဖြင့် ထိုအခွင့်အလမ်းများ ရဖို့ ကြိုးစားရန် လိုအပ်ပါသည်။
- အခြားအကာအကွယ်များကို ရှာဖွေရာတွင် လူနာက အပြည့်အဝပူးပေါင်းလုပ်ကိုင်သော်လည်း ထိုကဲ့သို့သော အကာအကွယ်ကို ရရန် အလားအလာ မရှိပါက၊ သို့မဟုတ် သင့်တော်စွာ ငြင်းပယ်ခံရပါက၊ Atrium Health သည် လူနာ၏ ငွေကြေးထောက်ပံ့မှု အကျိုးဝင်မှုကို ဆုံးဖြတ်ပါမည်။
- အာမခံအကာအကွယ်အထောက်အကူနည်းစဉ်နှင့် အပြည့်အဝပူးပေါင်းလုပ်ကိုင်ရန် ပျက်ကွက်သော အာမခံရှိသည့်လူနာများအား ငွေရေးကြေးရေး အကူအညီအတွက် အကျိုးမဝင်ဟု ယူဆပါမည်။

အာမခံရှိသည့်လူနာများအတွက် အကျိုးဝင်မှုဆိုင်ရာ သတ်မှတ်ချက်များ-

- မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ ဂျော်ဂျီယာ သို့မဟုတ် အာလဘားမားတွင် နေထိုင်သည့် အာမခံရှိသော လူနာများ။
- စိတ်ကြိုက်မဟုတ်ဘဲ ဆေးဝါးကုသရန်အတွက်လိုအပ်သည့်ဝန်ဆောင်မှုများကို Atrium Health ဆေးရုံထံမှ သို့မဟုတ် Atrium Health ဝန်ဆောင်မှုပေးသူ သို့မဟုတ် ပါဝင်နေသည့်ဝန်ဆောင်မှုပေးသူထံမှ ရရှိနေသော အာမခံရှိသည့် လူနာများ။
- အရေးပေါ်ဌာနတွင်ပြခဲ့သော ကွန်ရက်ပြင်ပ လူနာများမှလွဲ၍၊ Atrium Health ဆေးရုံ သို့မဟုတ် Atrium Health ဝန်ဆောင်မှု ပေးသူအတွက် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် အာမခံအကျိုးခံစားခွင့် အစီအစဉ်ပေါ်အခြေခံ၍ ကွန်ရက်အတွင်းပြသသည့် အာမခံရှိသည့် လူနာများ။
- တောင်းဆိုချက်များကို အပြည့်အဝဆုံးဖြတ်ပြီးနောက် မိမိဘာသာငွေပေးချေရမည့် လက်ကျန်ငွေရှိသော အာမခံရှိသည့်လူနာများ။
- သက်ဆိုင်သည့်အခါတွင် အကျိုးခံစားခွင့်ဆိုင်ရာ မေးခွန်းများကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ မတော်တဆဖြစ်ခြင်းအတွက် အချက်အလက်များ အစရှိသည့် ငွေပေးချေခြင်းအတွက် စိုးရိမ်နေသည်များကို ဖြေရှင်းရန် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော အာမခံသူနှင့် ပူးပေါင်းလုပ်ကိုင်သော အာမခံရှိသည့် လူနာများ။
- အဓိကမဟုတ်သည့် အခြားအာမခံအကာအကွယ်များ၏ဆုံးဖြတ်ချက်နှင့် အပြည့်အဝပူးပေါင်းလုပ်ဆောင်သည့် အာမခံရှိသော လူနာများ။
- ပြန်လည်စစ်ဆေးနေသည့်စာရင်း(များ)အတွက် အဓိကမဟုတ်သည့်အာမခံအကာအကွယ်အားလုံးနှင့်အကျိုးမဝင်သော အာမခံရှိသည့်လူနာများ။
- ဖက်ဒရယ်ဆင်းရဲနွမ်းပါးမှုလမ်းညွှန် (FPG) ၏ ၀% နှင့် ၃၀၀% အကြား အိမ်ထောင်စုဝင်ငွေရှိပြီး အထက်ပါသတ်မှတ်ချက်အားလုံးနှင့် ပြည့်မီသော အာမခံရှိသည့် လူနာများ။

အာမခံရှိသည့်လူနာများအတွက်အကျိုးမဝင်သည့်ဝန်ဆောင်မှုများ-

- Atrium Health အရေးပေါ်ဌာန၌ ရရှိခဲ့သည့်ဝန်ဆောင်မှုများမှလွဲ၍၊ လူနာ၏ တိုက်ရိုက်သက်ဆိုင်မှုမရှိသော အာမခံအကျိုးခံစားခွင့် အစီအစဉ်ကို အခြေခံ၍ ကွန်ရက်ပြင်ပဖြစ်သော ဝန်ဆောင်မှုများ။
- လူနာ၏ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော အာမခံမှ အကာအကွယ်မပေးသည့် ဝန်ဆောင်မှုများ။
- စိတ်ကြိုက်နှင့် အလှပြုပြင်ရေး ဝန်ဆောင်မှုများ။
- ဆေးကုသရန်အတွက် မလိုအပ်သည့် ဝန်ဆောင်မှုများ။
- Atrium Health မဟုတ်သော သီးသန့်ဝန်ဆောင်မှုပေးသူများက ပေးသည့်ဝန်ဆောင်မှုများ။
- Atrium Health Medical Group မှ ဖယ်ထုတ်ထားသော ဝန်ဆောင်မှုများ။

အာမခံရှိသည့် လူနာများအတွက် ငွေရေးကြေးရေးအထောက်အကူ အကျိုးဝင်မှု ဆုံးဖြတ်ချက်-

- အာမခံရှိသည့်လူနာများသည် ငွေရေးကြေးရေးအထောက်အကူ ပြန်လည်စစ်ဆေးပေးဖို့ လျှောက်ထားရန် CAFA လျှောက်လွှာ ဖြည့်ရပါမည်။
- အထောက်အကူအတွက်လျှောက်လွှာတင်သည့်အခါ မိမိဘာသာပေးရန် လက်ကျန်ငွေများကိုသာ အထောက်အကူအတွက် စဉ်းစားပါမည်။

- ငွေရေးကြေးရေးအထောက်အကူအကူပေးမှုသည် လူနာ၏အိမ်ထောင်စု ဝင်ငွေအပေါ် အခြေခံထားပါသည်။
- အိမ်ထောင်စု၏ စုစုပေါင်းဝင်ငွေကို ဆုံးဖြတ်ချက်ချသည့်အချိန်၌သက်ရောက်နေသည့် ဖက်ဒရယ်နှုန်းပါးမှုလမ်းညွှန်များ (FPG) နှင့် နှိုင်းယှဉ်ခြင်းဖြင့် ငွေရေးကြေးရေးလိုအပ်ချက်ကို ဆုံးဖြတ်ပါမည်။
- အိမ်ထောင်စု၏ စုစုပေါင်းဝင်ငွေမှာ FPG ၏ ၃၀၀% နှင့်အောက်ရှိသည့် အာမခံရှိသောလူနာများသည် ပြန်လည်စစ်ဆေးနေသော စာရင်းများအတွက် ငွေကြေးအထောက်အကူ ၁၀၀% ရရန် အကူပေးပါသည်။

အကျိုးမဝင်ဟုတွေ့ရှိထားသည့်လူနာများသည် Atrium Health ဝန်ဆောင်မှုယူသူဌာနကို 704/512-7171 သို့မဟုတ် 1-844-440-6536 ၌ဆက်သွယ်၍ အယူခံဝင်ရပါမည်။

အာမခံအကာအကွယ်အထောက်အကူနှင့် ငွေရေးကြေးရေးအထောက်အကူ လျှောက်လွှာများ

CAFA လျှောက်လွှာများသည် အောက်ပါတို့အတွက်ဖြစ်သည်-

- Atrium Health အာမခံအကာအကွယ်အထောက်အကူ ဝန်ဆောင်မှုများဌာနမှ ကြိုတင်၍ တွေ့ဆုံမေးမြန်းထားခဲ့ခြင်း မရှိသည့်အပြင် ပေးချေရန် လက်ကျန်ငွေ \$၁၀၀၀၀ နှင့် အထက်ရှိသော အာမခံမရှိသည့် လူနာများ။
- FAS နည်းစဉ်မှတစ်ဆင့် ငွေကြေးအထောက်အကူ ငြင်းပယ်ခံရပြီး ပေးရန်လက်ကျန်ငွေ \$၁၀၀၀၀ အောက်ရှိကာ ဆုံးဖြတ်ချက်အပေါ် အယူခံ ဝင်လိုသော အာမခံမရှိသည့် လူနာများ။
- ပေးချေရန်လက်ကျန်ငွေ မည်မျှပင်ရှိသည်ဖြစ်စေ အာမခံရှိသည့် လူနာများ။

လျှောက်လွှာတင်ပို့-

လူနာများသည် ဖုန်း၊ တက်ဘလက် သို့မဟုတ် ကွန်ပျူတာ အသုံးပြု၍ <https://ola.veritysource.com/atrium> ကိုဝင်ရောက်ပြီး သို့မဟုတ် CAFA လျှောက်လွှာကို Atrium Health ဝက်ဘ်ဆိုက် www.atriumhealth.org/for-patients-visitors/financial-assistance မှဒေါင်းလုဒ်လုပ်ပြီးနောက် အောက်ဖော်ပြပါ Atrium Health အာမခံအထောက်အကူဝန်ဆောင်မှုများဌာနသို့ စာတိုက်မှပို့၍ လျှောက်ထားနိုင်ပါသည်။ လူနာတစ်ဦးသည် စာရွက်နှင့် CAFA လျှောက်လွှာကို 704/512-7171 သို့မဟုတ် 1-844-440-6536 ထံမှဖုန်းဆက်တောင်းဆိုပါကလည်း ထိုလူနာထံ CAFA လျှောက်လွှာကို စာတိုက်မှ ပေးပို့ပါမည်။

လူနာများတွင် ငွေကြေးအထောက်အကူလျှောက်ရန်အတွက် ဆေးရုံမှဆင်းပြီးနောက် ပထမဆုံးအကြိမ်ငွေတောင်းခံစာရက်စွဲမှ ရက် ၂၄၀ အချိန်ရှိပါသည်။

အပြည့်အစုံဖြည့်ထားသည့် CAFA လျှောက်လွှာများကိုသာ ငွေကြေးအထောက်အကူအတွက် သုံးသပ်ပါမည်။ လျှောက်လွှာတွင်ရှိသည့် အပိုင်းအားလုံးကို ဖြည့်ထားကာ၊ တောင်းဆိုထားသည့် အထောက်အထားစာရွက်စာတမ်းများကို ရရှိပြီး၊ အာမခံအကာအကွယ် အထောက်အကူ ဝန်ဆောင်မှုများဌာန ကိုယ်စားလှယ်မှ အချက်အလက်များကို သုံးသပ်ပြီး လူနာသည် အခြား အကာအကွယ်ပေးသည့် အခွင့်အလမ်းများအတွက် အကျိုးမဝင်ဟု ယူဆသည့် လျှောက်လွှာကို ပြည့်စုံသည်ဟု ယူဆပါသည်။ ၎င်းနောက် ထိုလျှောက်လွှာကို ငွေကြေးအထောက်အကူအတွက် ကိုင်တွယ်ပြီး အချိန်မီဆုံးဖြတ်ချက်ချပါသည်။

မပြည့်စုံသည့်လျှောက်လွှာများ- လျှောက်လွှာတစ်စောင်သည် ဖြည့်စွက်မထားပါက သို့မဟုတ် လူနာသည် တောင်းဆိုထားသည့် အချက်အလက်များကို မပေးသေးပါက သို့မဟုတ် Atrium Health ကိုယ်စားလှယ်မှ လုပ်ဆောင်ရန် တောင်းဆိုထားသည့် လုပ်ဆောင်ချက်များကို မလုပ်ဆောင်ရသေးပါက၊ ထိုလူနာကို ဤလျှောက်လွှာမပြည့်စုံကြောင်းနှင့် ဤလျှောက်လွှာကို ကိုင်တွယ်ရန် မည်သည့်အရာများ လိုအပ်သည်ကို စာတိုက်မှ စာရေးအသိပေးပါမည်။

Atrium Health သည် ငွေရေးကြေးရေးအချက်အလက်များကို လျှို့ဝှက်ထားပြီး အာမခံအကာအကွယ် အထောက်အကူနှင့် ငွေကြေးအထောက်အကူ တောင်းခံနေသည့် လူနာများကို သိက္ခာရှိစွာ ဆက်ဆံပါမည်။ Atrium Health ကိုယ်စားလှယ်များသည် စိတ်ပိုင်းဆိုင်ရာနှင့်/ သို့မဟုတ် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ မသန်စွမ်းသူများကို ကူညီနိုင်ပါသည်။ 704/512-7171 သို့မဟုတ် 1-844-440-6536 ကို ဖုန်းဆက်၍ အကူအညီတောင်းနိုင်ပါသည်။

စာရွက်နှင့်လျှောက်သည့်လျှောက်လွှာအားလုံးကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ရှားလက်မြို့ရှိ Atrium Health ဌာနချုပ်ရုံးသို့ အောက်ပါလိပ်စာအတိုင်း စာတိုက်မှ ပို့ရပါမည်-

Atrium Health Business Office
 ATTN: Coverage Assistance Services
 PO Box 32861
 Charlotte, NC 28232-2861

အိမ်ထောင်စု၏ ငွေကြေးအရင်းအမြစ်များနှင့် အကျုံးဝင်သည့်ကာလ အတည်ပြုချက်

သင့်တော်သည့်အခါတွင် တွေ့ဆုံမေးမြန်းစဉ် သို့မဟုတ် ငွေကြေးအထောက်အကူ လျှောက်လွှာတွင် လူနာကပေးထားသည့် အချက်အလက်များကို အတည်ပြုရန် Atrium Health သည် ပြင်ပမှ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသူတစ်ဦးအား အသုံးပြုပါမည်။ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော ဝန်ဆောင်မှု ပေးသူများ၏ အစီရင်ခံချက်နှင့် လူနာပေးသည့်အချက်အကြား ကွဲလွဲပါက ဝင်ငွေနှင့်နေထိုင်သည့်နေရာအကြောင်း နောက်ထပ်အထောက်အထားများ ပေးရန် လူနာကို တောင်းဆိုနိုင်ပါသည်။

- မှတ်တမ်းတင်ထားခြင်း - Atrium Health ကိုပေးထားသည့်အချက်အလက်များအား အတည်ပြုရန် လူနာများကို သက်သေအထောက်အထားများ ပေးဖို့ တောင်းဆိုနိုင်ပါသည်-

o အောက်ပါတို့အနက် တစ်စုံတစ်ခု/အားလုံးကိုအသုံးပြု၍ ငွေရေးကြေးရေးဆိုင်ရာအချက်အလက်များကို အတည်ပြုနိုင်ပါသည်- လူနာ၏ နောက်ဆုံးနှစ်အခွန်ပြန်တင်သွင်းခြင်းများ၊ W-2 များ၊ လူနာ၏ဝင်ငွေခွန်မှတ်တမ်း၊ ချက်လက်မှတ်ဖြတ်ပိုင်းများ၊ ဘဏ်စာရင်းရှင်းတမ်းများ၊ အလုပ်လက်မဲ့စာရင်းရှင်းတမ်းများ သို့မဟုတ် (ဝင်ငွေမရှိပါက) ငွေရေးကြေးရေးပံ့ပိုးမှု စာများ၊ လူနာ၏မိသားစုတွင် တစ်ဦးထက်ပို၍ အလုပ်အကိုင်ရှိပါက၊ တစ်ဦးစီသည် ဤအတည်ပြုသည့်နည်းများကိုပင်အသုံးပြု၍ ၎င်း၏ ငွေရေးကြေးရေး အချက်အလက်များကို အတည်ပြုနိုင်ပါသည်။

o လူနာသည် လိပ်စာဖော်ပြထားသည့် အောက်ပါတရားဝင်အထောက်အထား နှစ် (၂) ခုကို တင်ပြ၍ နေထိုင်မှုအထောက်အထားကို အတည်ပြု နိုင်ပါသည်- ပြည်နယ်မှထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင် (သို့မဟုတ် ကျောင်းသားမှတ်ပုံတင် သို့မဟုတ် တပ်မတော်မှတ်ပုံတင်ကဲ့သို့ ဓာတ်ပုံပါသည့် အခြားမှတ်ပုံတင်)၊ (ဂက်စ်၊ မီး၊ ရေကဲ့သို့) ရေဖိုးမီးဖိုး တောင်းခံစာများ၊ ဘဏ်စာရင်းရှင်းတမ်းများ၊ ကားမှတ်ပုံတင်များ သို့မဟုတ် လက်ရှိရက်စွဲနှင့် လိပ်စာ၌ အစိုးရအဖွဲ့အစည်းတစ်ခုထံမှ လက်ခံရရှိသည့် အခြားစာများ။

o ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ၊ ဝင်ငွေအထောက်အထားနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသူထံမှ မှတ်တမ်းတို့ကို ဥပဒေက သတ်မှတ် ထားသည့်အတိုင်း Atrium Health သည် ၁၀ နှစ်ကြာ ထိန်းသိမ်းထားပါမည်။ အချက်အလက် ထိန်းချုပ်ထားခြင်း အပါအဝင် ငွေရေးကြေးရေး အချက်အလက်များအား လိမ်ညာခြင်းသည် ငွေကြေးအထောက်အကူ ငြင်းပယ်ရန်အတွက် အကြောင်းရင်းဖြစ်ပါသည်။

- အကျုံးဝင်သည့်ကာလ

- အာမခံမရှိသူ- ငွေရေးကြေးရေးအထောက်အကူသည် မိမိဘာသာပေးချေရန် ကျန်ရှိနေသေးသည့် လက်ကျန်ငွေအားလုံးအတွက် နောက်ကြောင်းပြန် သက်ရောက်မည်ဖြစ်ပြီး လာမည့်ရက် ၁၈၀ အထိ သက်ရောက်ပါမည်။ ဆက်လက်၍အကျုံးဝင်ရန်အတွက် အနာဂတ်ဝန်ဆောင်မှုများကို ဝန်ဆောင်မှုမပေးမီ သို့မဟုတ် ဝန်ဆောင်မှုပေးသည့်အချိန်၌ ပြန်လည်စစ်ဆေးပြီး အကဲဖြတ်ပါမည်။ ဤအကျုံးဝင်သည့်ကာလအတွင်း အပြောင်းအလဲတစ်စုံတစ်ရာဖြစ်ပေါ်ပါက၊ ထိုလူနာသည် ငွေကြေးအထောက်အကူ အကျုံးဝင်မှုကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် အာမခံအကာအကွယ် အထောက်အကူလုပ်ငန်းစဉ်နှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ပါသည်။

- အာမခံရှိသူ- အာမခံရှိသည့် လူနာများအတွက် ငွေရေးကြေးရေးအထောက်အကူသည် လောလောဆယ် မိမိဘာသာပေးချေရမည့် လက်ကျန်ငွေအတွက်သာ သက်ရောက်မည်ဖြစ်ပြီး၊ အနာဂတ်တွင် ဖြစ်ပေါ်မည့် အရေးပေါ်နှင့် ဆေးကုသရန် လိုအပ်သည့် စောင့်ရှောက်မှုများအတွက်ကို လူနာမှ ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။

- လိမ်လည်မှု- အချက်အလက်ကောက်ခံသည့် လုပ်ငန်းစဉ်ကာလအတွင်း လူနာမှပေးသည့် အချက်အလက်များအား မှားယွင်းသည်ဟု ဆုံးဖြတ်ပါက သို့မဟုတ် ထိုလူနာသည် Atrium Health အား ထုတ်ပြောထားခြင်းမရှိသည့် အခြားအရင်းအမြစ်များမှ ဆေးကုသမှုဝန်ဆောင်မှုများအတွက် ပေးချေရန်ငွေ ရရှိခဲ့ကြောင်း Atrium Health မှ သိရှိသွားပါက၊ ငွေကြေးအထောက်အကူ ချိန်ညှိပြောင်းလဲမှုများကို ပြန်လည်ပြောင်းလဲပိုင်ခွင့် Atrium Health ၌ ရှိပါသည်။

မူဝါဒကို ဆက်သွယ်ပြောပြချက်

Atrium Health သည် အောက်ပါနည်းလမ်းများမှတစ်ဆင့် အာမခံအကာအကွယ်အထောက်အကူနှင့် ငွေရေးကြေးရေးအထောက်အကူ မူဝါဒနှင့် လုပ်ငန်းစဉ်အား လူနာအားလုံးကို ဆက်သွယ်ပြောကြားရန် သင့်တော်သည့် ကြိုးပမ်းမှုများ ပြုလုပ်ပါသည်။

- အစီအစဉ်များ၏ အကျဉ်းချုပ်ကို ရိုးရှင်းသည့်စကားဖြင့် ထုတ်ပြန်ထားချက် ပါရှိသည့် Atrium Health ၏ ဝက်ဘ်ဆိုက်။
- ငွေတောင်းခံစာများအားလုံးတွင် ရိုးရှင်းသည့်စကားဖြင့် အစီအစဉ်များ၏ အကျဉ်းချုပ်ပါဝင်ပါသည်။
- ရိုးရှင်းသောစကားဖြင့် အစီအစဉ်များ၏ အကျဉ်းချုပ်ကို အရေးပေါ်ဌာနများနှင့် လူနာလက်ခံသည့်နေရာများ အားလုံးတွင် ကပ်ထားပါသည်။
- အာမခံအကာအကွယ်အထောက်အကူဝန်ဆောင်မှုများအတွက် တွေ့ဆုံမေးမြန်းခြင်းကို ရုံးတွင် လူနာ နှင့်မိသားစုများဖြင့် ပြုလုပ်ပါသည်။
- Atrium Health ဝန်ဆောင်မှုယူသူများအတွက် ဝန်ဆောင်မှုဌာန (Customer Service Department) ထံစုံစမ်းမေးမြန်းမှုများ။

ငွေပေးချေခြင်း မပြုသည့်အခါ၌ လုပ်ဆောင်ချက်များ

Atrium Health ၏အခကြေးငွေတောင်းခံခြင်းနှင့် ကောက်ခံခြင်းအလေ့အထများအကြောင်း အချက်အလက်များကို Atrium Health ဝက်ဘ်ဆိုက်ရှိ အခကြေးငွေတောင်းခံခြင်းနှင့်ကောက်ခံခြင်း သီးခြားမူဝါဒတွင် တွေ့နိုင်ပါသည်။ ထိုမူဝါဒကို စာတိုက်မှဖြစ်စေ၊ 704-512-7171 သို့မဟုတ် 1-844-440-6563 ရှိ Atrium Health ဝန်ဆောင်မှုယူသူများအတွက်ဌာန ကို ဖုန်းဆက်၍ဖြစ်စေလည်း အခမဲ့ ရယူနိုင်ပါသည်။

အရည်အသွေးထိန်းသိမ်းခြင်းနှင့် အခြားပြဌာန်းချက်များ

အရည်အသွေးထိန်းသိမ်းခြင်း- CAFA လျှောက်လွှာများအတွက် မိမိတို့၏မိသားစုဝင်များ၊ မိတ်ဆွေများ၊ အသိများနှင့် လုပ်ဖော်ကိုင်ဖက်များအား အကြံပေးခြင်းနှင့်/ သို့မဟုတ် ကိုင်တွယ်ဆောင်ရွက်ပေးခြင်းများ မပြုလုပ်ရန် Atrium Health အဖွဲ့သားများကို တားမြစ်ထားပါသည်။ လူနာ၏ ငွေရေးကြေးရေး ဝန်ဆောင်မှုများ အရည်အသွေးထိန်းသိမ်းမှုဌာနသည် သင့်တော်သည့် အထောက်အထားစာရွက်စာတမ်းများ ဖိုင်တွဲတွင် ရှိနေကြောင်း သေချာရန် အာမခံ မရှိသည့် လူနာများနှင့် အာမခံရှိသည့် လူနာများအတွက် ငွေကြေးအထောက်အကူအတွက် ကိုင်တွယ်ပြီးသည့် စာရင်းများကို ရံဖန်ရံခါ စာရင်းစစ်ပါမည်။ အရည်အသွေးထိန်းသိမ်းသည့်ဌာနသည် သင့်တော်သည့် ချိန်ညှိမှုများ လုပ်နေကြောင်း သေချာစေရန် FAS လုပ်ငန်းစဉ်ကိုလည်း စစ်ဆေးပါမည်။

အကျိုးဝင်သည့် သတ်မှတ်ချက်များ ချိန်ညှိမှုများ- သက်ဆိုင်ရာအဖွဲ့အစည်းများအတွက် ပြုလုပ်သည့် လူမှုအသိုင်းအဝိုင်း၏ ကျန်းမာရေး လိုအပ်ချက်များအပေါ် အကဲဖြတ်ချက်များ သို့မဟုတ် ပိုမိုကောင်းမွန်ရေး လေ့လာချက်များ ကို အခြေခံ၍/ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်/သို့မဟုတ် ကောင်တီ၏ သဘောတူညီချက်များကို လိုက်နာရန် လိုအပ်သည့်အတိုင်း Atrium Health သည် CAFA မူဝါဒရှိ အကျိုးဝင်မှု သတ်မှတ်ချက်များကို ရံဖန်ရံခါ ချိန်ညှိပြောင်းလဲပါမည်။

အများပြည်သူကျန်းမာရေးအရေးပေါ်ဆိုင်ရာ ပြဌာန်းချက်- အများပြည်သူကျန်းမာရေး အရေးပေါ်ကြောင့် အခြားရန်ပုံငွေ အရင်းအမြစ်များရရှိသည့် အာမခံ မရှိသော လူနာများအား ဤမူဝါဒအရ ပေးချေရန်လက်ကျန်ငွေများအတွက် ငွေကြေးအထောက်အကူလက်ခံရရှိခြင်းမှ တားဆီးခြင်း ပြုမည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအပေါ် Atrium ၏ သံနိဗ္ဗာန်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်၊ အာမခံရှိသည့် လူနာမှ ပူးတွဲပေးရမည့် စရိတ်များ သို့မဟုတ် သက်ညှာခွင့် ပြုလိုက်သော်လည်း ငွေပေးချေသူများမှ ငွေပေးချေခြင်း/ပြန်လည်ပေးချေခြင်း မပြုရသေးသည့် တာဝန်အတွက် သို့မဟုတ် အများပြည်သူ ကျန်းမာရေး အရေးပေါ် တစ်စုံတစ်ရာဖြစ်စဉ် ဝိရောဓိဖြစ်သည့် ငွေတောင်းခံမှုလမ်းညွှန်ချက်ကို ထုတ်ပြန်သည့်အခါလည်း CAFA ကို အသုံးပြုနိုင်ပါသည်။

နောက်ဆက်တွဲ 'က'

မြောက်ကယ်ရိုလိုင်းနားနှင့် တောင်ကယ်ရိုလိုင်းနား ဝန်ဆောင်မှုအရပ်ဒေသများအတွင်းရှိ အောက်ပါဌာနများတွင် ပေးခဲ့သည့် ကျွမ်းကျင်ပညာရှင်ဆိုင်ရာ ဝန်ဆောင်မှုများသည် Atrium Health Medical Group မူဝါဒအရ ဖယ်ရှားထားသည့် ကျွမ်းကျင်ပညာရှင်ဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ပါဝင်ပါသည်။

CMC TRANSPLANT CENTER

CAB LAB EAR NOSE/THRT, CMC HEART TRANS

CMC KIDNEY TRANS (CHG)

CMC KID/PANC TRANS-CHG

CMC LIVER TRANS-CHG

CMC TRANS SURG-CHG

CMC POST HEART TRANS

CMC POST KIDNEY TRANS

CMC POST KID/PAN TRAN

CMC TRANS & LIVER DIS

CAP Series

Forensics

Contract Billing

Outpatient in a Bed - Connect

Telepsych - BH Scotland

Inpatient BH Scotland

Inpatient CPM - Connect

CMC WOMENS INST REI

Pelvic Health Mercy

Pelvic Health Northeast

Pelvic Health Pineville

CMC Lab Andrology

AH Reproductive Medicine & Infertility

AH WGHT MGMT PINE

AH WGHT MGMT CHAR

AH WGHT MGMT CONCORD

AH WGHT MGMT GASTONIA

နောက်ဆက်တွဲ 'ခ'

Atrium Health မှ အလုပ်ခန့်အပ်ထားခြင်းမရှိသည့် ဆေးရုံများနှင့် ဝန်ဆောင်မှုပေးသည့်အဖွဲ့များသည် Atrium Health အာမခံအကာအကွယ် အထောက်အကူနှင့် ငွေကြေးအထောက်အကူ မူဝါဒအရ အကျိုးမဝင်ပေ။ ၎င်းတို့စာရင်းတွင် အောက်ပါတို့ပါဝင်ပြီး ၎င်းတို့ကိုသာကန့်သတ်ထားခြင်း မဟုတ်ပါ။

Carolina Digestive Health Associates	Georgia Neurosurgical Institute
Carolina Pathology	Georgia Eye Care Center, Inc.
Carolina Neurosurgery & Spine	Eye Center of Central Georgia
Perioperative Services, LLC	Eisner Laser Center
American Anesthesiology	The GA Center for Plastic & Reconstructive Surgery, PC
Charlotte Eye Ear Nose and Throat	Howard Perofsky, M.D.
Charlotte Gastroenterology & Hepatology	Central Georgia Pulmonary Associates, LLC
Charlotte Radiology	Macon Lung Center
Caromont Medical Group	Don R. Robinson M.D.
Horizon Eye Care	Urology Specialists of Georgia
OrthoCarolina	Peach Emergency Group, LLC
Metrolina Nephrology Associates	Associated Pathologists (Pathgroup)
Novant Health Medical Group	Radiology Associates of Macon, PC
Tryon Medical Partners	Houston Primary Care, Inc.
Queen City Ear, Nose and Throat	Valley Medical
US Acute Care Solutions	Hypertension & Kidney Assocs of Middle GA
Medic 911	Primary Care Associates, Byron
Mercer Medicine	Magna Care
Macon Medical Group, PC	Central Georgia Emergency Group, LLC
Gastroenterology Associates of Central Georgia	ApolloMD
Baldwin Emergency Group, LLC (Schumacher Group)	Specialty Care, Inc.
Clinical Colleagues, Inc.	Pediatrix Medical Group of Georgia, PC
Cogent Healthcare of Macon, LLC (Quantum Healthcare)	American Anesthesiology
Family Eye Care Associates	MedNax/NAPA
Middle Georgia Heart & Vascular Center	Radiology Associates of Macon, PC
Milledgeville OB/GYN	Virtual Radiologic Corporation
Milledgeville Pediatrics	The Harbin Clinic
Oconee Radiology Associates, LLP	The Harbin Clinic Physicians
Oconee Surgical Associate	Apollo Anesthesia
Ortho Georgia Orthopedic Specialists	In Compass Health, Inc.
Southeastern Pathology Associates, P.C.	Heyman Hospice Care
Woman's Care Center	Rome Radiology
Cardiac Consultants of Central Georgia, LLC	Floyd PEC Clinic
Cardiopulmonary Associates, PC	Floyd EMS
Central Georgia Heart Center	Southeastern Pathology